

အချက်အလက်လိမ်လည်တောင်းခံမှု (Phish) သတိပေး ခလုတ် (PAB)

အချက်အလက်လိမ်လည်တောင်းခံမှု (Phish) သတိပေး ခလုတ် (PAB) က သင်တို့ကို သံသယဖြစ်ဖွယ်အိမ်မေးလ်များနှင့်ပတ်သက်၍ တိုင်ကြားနိုင်စေသောကိစ္စနှင့် သင့်အဖွဲ့အစည်းအနှံ့အဖွဲ့သင့် ကဲ့သို့သောဝန်ထမ်းများကို ကာကွယ်ပေးနိုင်သည်။ အောက်ပါအချက်အလက်များကို အသုံးပြု၍ PAB ကို အသုံးပြုရန်အချိန်၊ အမှန်စာ (spam) နှင့် အချက်အလက်လိမ်လည်တောင်းခံမှု (phishing) အိမ်မေးလ်တို့အား ခြားနားချက်ကို ဖော်ပြနိုင်သည့် နည်းလမ်းနှင့် သံသယဖြစ်ဖွယ်အိမ်မေးလ်များကို တိုင်ကြားပုံတို့ကို လေ့လာပါ။

ဘယ်အချိန်မှာ သုံးရမလဲ။

သင်က အချက်အလက်လိမ်လည်တောင်းခံမှု အိမ်မေးလ်တစ်စောင် လက်ခံရရှိသည်ဟု သံသယရှိသည့်အချိန်တွင် အချက်အလက်လိမ်လည်တောင်းခံမှု သတိပေးခလုတ် (PAB) ကို အသုံးပြုပါ။ အန္တရာယ်ပုံရိပ် ရည်ရွယ်သည်ဟု သင်ယူဆသည့် အိမ်မေးလ်များကို တိုင်ကြားရန် PAB ကို အသုံးပြုပါ။

ဘာကြောင့်သုံးသင့်သလဲ။

အိမ်မေးလ်များကို တိုင်ကြားခြင်းက သင့်နှင့် သင့်အဖွဲ့အစည်းကို ဘေးကင်းစေမည် ဖြစ်သည်။ အိမ်မေးလ်တစ်စောင်ကို တိုင်ကြားလိုက်သည်နှင့် အဆိုပါအန္တရာယ်ပေးနိုင်သည့် အိမ်မေးလ်ကို သင့် အဝင်စာများမှ ဖယ်ရှားမည် ဖြစ်ပြီး သင့်အဖွဲ့အစည်းက ထိခိုက်နိုင်သည်များကို သတိပြုသွားပါမည်။ သင့်အဖွဲ့အစည်းက ထိခိုက်နိုင်သည်များကို တွေ့ရှိရသည့်နှင့် အဆိုပါအရာများကို ပုံမှန် ကာကွယ် သွားနိုင်သည်။ သင့်အဖွဲ့အစည်းကို ဆိုက်ဘာတိုက်ခိုက်ရခြင်းသမားများမှ ဘေးကင်းစေမည့် လုပ်ငန်းစဉ်၏ အရေးကြီးသော အစိတ်အပိုင်းအဖြစ် သင်က ပါဝင်နေသည်။

ဘာကို တိုင်ကြားရမလဲ။

မည်သည့်အိမ်မေးလ်ကို တိုင်ကြားရမည်ကို သိရန် မလိုအပ်သော အမှန်စာ (spam) နှင့် အန္တရာယ်ပုံရိပ် ရည်ရွယ်သည့် အချက်အလက်လိမ်လည်တောင်းခံမှု (phishing) အိမ်မေးလ်များကို အကြီး ခြားနားချက်ကို ပြောနိုင်ရမည်။ အမှန်စာ အိမ်မေးလ်များကို တိုင်ကြားခြင်းမှ ရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါအိမ်မေးလ်များက သင့် အန္တရာယ်ပုံရိပ် ရည်ရွယ်သည့် အချက်အလက်လိမ်လည်တောင်းခံမှု အိမ်မေးလ်များကို သင့် IT အဖွဲ့က အချိန်မီ ရှာဖွေရန် အတားအဆီးဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။

မလိုအပ်သော အိမ်မေးလ်များနှင့် အချက်အလက်လိမ်လည်တောင်းခံမှု အိမ်မေးလ်များအကြီး ခြားနားချက်များကို လေ့လာရန် အောက်ပါဇယားကို အသုံးပြုပါ။

အချက်အလက်လိမ်လည်တောင်းခံမှု အိမ်မေးလ်များ	အမှန်စာ
အချက်အလက်လိမ်လည်တောင်းခံမှု အိမ်မေးလ်များကို ဆိုက်ဘာတိုက်ခိုက်သူများ က သင့်အား လုပ်ငန်းစဉ်ကို နှိပ်စေရန် သို့မဟုတ် ကိုယ်ပိုင်အချက်အလက် သို့မဟုတ် အကူအညီအရာ အချက်အလက်တစ်ခုခုကို ပေးရန်အတွက် သွေးဆောင်ဖွယ်ကောင်းရန် အလို့ငှာ ပို့ကြသည်။	အမှန်စာများကို ကုမ္ပဏီများက ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခုကို ရောင်းချ ရန်အတွက် ယဉ်ကျေးမှုအဖြစ် ပေးပို့ကြသည်။
ထိုသို့ ဖြစ်ပေါ်လာပါ ငင်းသည် အလျင်အမြန်လုပ်ဆောင်ရမည့် ကိစ္စဖြစ်သည် (“ငင်းကို ယခုပဲ လုပ်ဆောင်ပါ။”)	မတောင်းဆိုဘဲ သို့မဟုတ် မလိုချင်ဘဲ ပေးပို့ထားသည့် “မလိုအပ်သော” အိမ်မေးလ် ဖြစ်သည်။
ငင်းက သင့်ထံမှ အသုံးပြုသည့် အမည်များ သို့မဟုတ် စကားစုများ သို့မဟုတ် အကျဉ်းဝယ်ကတ်ဆိုင်ရာ အသေးစိတ်အချက်များကို တောင်းခံလိမ့်မည်	အဆိုပါ အိမ်မေးလ်များကို ထုတ်ကုန် ကြော်ငြာရန် ပို့ကြသည်။
သင့် သို့မဟုတ် သင့် အဖွဲ့အစည်းအတွက် ပို၍ သီးသန့်ပြုခြင်းခံရထားနိုင်သည် သို့မဟုတ် ဦးတည်ထားနိုင်သည်	အဆိုပါ အိမ်မေးလ်များတွင် ထပ်ဆင့်ပေးပို့ထားသည့် စာတွဲများ၊ ကုမ္ပဏီများ၊ အလှူခံစာ များနှင့် မလိုချင်သည့် သတင်းလွှာများ ကဲ့သို့သော အရာများ ပါဝင်သည်။

ဘယ်လို တိုင်ကြားရမလဲ။

ယခုဆိုလျှင် အချက်အလက်လိမ်လည် တောင်းခံမှု အိမ်မေးလ်နှင့် အမှန်စာ အိမ်မေးလ်များကို ခြားနားချက်ကို သင် သိရှိပြီဖြစ်သည်။ ဤနေရာတွင် သံသယဖြစ်ဖွယ်ကောင်းသည့် အိမ်မေးလ်များကို PAB အသုံးပြု၍ တိုင်ကြားပုံကို ဖော်ပြထားသည်။

အိမ်မေးလ်တစ်စောင်စီကို ဖွင့်၍ PAB သင့်ကတော်ကို နှိပ်ပါ။
ဤအိမ်မေးလ်ကို သင်က တိုင်ကြားလိုကြောင်း အတည်ပြုရန် သင့်အား သင့် အဝင်စာဘက်စံက မေးလာပါက သင့်လုပ်ဆောင်ချက်ကို အတည်ပြုရန် Yes ကို နှိပ်ပါ။
ဤအိမ်မေးလ်ကို အောင်မြင်စွာ တိုင်ကြားပြီးနောက် အသိပေးရန် မက်ဆေ့ချ်တစ်စောင်ဖြင့် ဖော်ပြမည် ဖြစ်သည်။

အချုပ်အားဖွင့်...

သင် တစ်ခုခုကို မနှိပ်မီ “ခဏရပ်၍ ကြည့်ကာ စဉ်းစား” ပီပြေ လုပ်ဆောင်ရန် သတိရပါ။